

ASWACANDA MARANA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

ASWACANDA MARANA

P.40 Cm L. 3 Cm Jml.20 Ebr

DOKBUD

ASWACANDA MARANA

ASWACANDA
MARANA

1
A



ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

1 B	<p>...</p>	<p>...</p>
--------	---	---

2 A	<p>...</p>	<p>...</p>
--------	---	---

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

Handwritten text on a palm leaf slip, labeled with '2 B' on a small white tag. The text is written in Balinese script and is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The leaf is dark brown and shows signs of age and wear.

Handwritten text on a palm leaf slip, labeled with '3 A' on a small white tag. The text is written in Balinese script and is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The leaf is dark brown and shows signs of age and wear.

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3
B

Handwritten text on a palm leaf manuscript strip, likely containing Balinese script (Kawi).

4
A

Handwritten text on a palm leaf manuscript strip, likely containing Balinese script (Kawi).

ASWACANDA MARANA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

9 5
B

...

...

6 6
A

...

...

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

ဗ	7
B	

Handwritten text on a palm leaf manuscript strip, written in Burmese script. The text is arranged in several lines across the length of the leaf.

ဗ	8
A	

Handwritten text on a second palm leaf manuscript strip, continuing the text in Burmese script.

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

9
B

Handwritten text on a palm leaf manuscript strip, likely containing a portion of the Aswacanda Marana story.

10
A

Handwritten text on a palm leaf manuscript strip, likely containing a portion of the Aswacanda Marana story.

ASWACANDA MARANA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*



ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

14
B

Handwritten text on a palm leaf manuscript strip, likely containing Balinese script (Kawi).

15
A

Handwritten text on a palm leaf manuscript strip, likely containing Balinese script (Kawi).

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၁၅၆

16

B

ပွဲ၊ တစ်ခါ ဝတ်ယူ၍ နေရာတွင် ပျော်၍ မိမိ နားထောင်၍ စိုက် - ရှုရမည်
အထပ် အထပ် - တစ်ခါတစ် မိတ္တူ စတုဂံ၏ ပုံစံတို့ကို မြင့် - နားထောင်
၀ - စိမ်းစို ၅၀၀ စာ - ဖိစိုက်၍ ရှုရမည် - မိမိ စာတို့ကို စာတို့ကို
တစ်ခါ ရှုရမည် - မိမိ စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို

စာပေ ပညာ - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
ရှုရမည် - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို

၁၅၇

17

A

စာပေ - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
ရှုရမည် - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို

စာပေ - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
ရှုရမည် - စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို
စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို စာတို့ကို

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၇၅

18

B

ပိတောက်တို့၏ နေရာ မှာ နေထိုင် ပွားများ ဖြစ်လာကြောင်း ယူဆကြောင်း
ဖော်ပြရန် ရှိကြောင်းကို ပြောဆိုရာ - ဝန် မှုပင် ကျွန်ုပ် ဗဟုတို့ ဖြစ်လာကြောင်း
ကား ဝန်တို့၏ ပိုင်ဆိုင်မှုကို မပေးကြပေ။ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ထပ်မံ၍ မှာ ဝန်တို့ မှုပင် ကျွန်ုပ်၏ နေရာ မှာ ဝန်တို့၏

တပည့်တို့၊ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ

၇၅

19

A

ပုဂ္ဂိုလ်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ

ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ
ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ ဝန်တို့၏ နေရာ မှာ

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

19
B

Handwritten text on a palm leaf slip, likely a list or index of items, written in Balinese script.

20
A

Handwritten text on a palm leaf slip, continuing the list or index of items, written in Balinese script.

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

26 B
Handwritten text in Balinese script on a palm leaf, including a small symbol on the left.

27 A
Handwritten text in Balinese script on a palm leaf, including a small symbol on the left.

ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

28
B

Handwritten text in Balinese script on the left side of the palm leaf.

Handwritten text in Balinese script on the right side of the palm leaf.

29
A

Handwritten text in Balinese script on the left side of the palm leaf.

Handwritten text in Balinese script on the right side of the palm leaf.

ASWACANDA MARANA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

33 B

33
B

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns. On the right side of the leaf, there is a circular blue ink stamp with some illegible text and a central emblem.



ASWACANDA MARANA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

